

44. Unity

၄၄။ တလုံးတဝတည်းဖြစ်ခြင်း စည်းလုံးညီညွတ်ခြင်း

၄၄။ ကွမ်,လွမ်,ဗွမ်,ခမ်

John 17:22-23 I have given them the glory that you gave me, that they may be one as we are one: I in them and you in me. May they be brought to complete unity to let the world know that you sent me and have loved them even as you have loved me.

ရှင်ယောဟန်ခရစ်ဝင် ၁၇:၂၂-၂၃ ငါတို့သည်တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည်လည်းအကျွန်ုပ်၌ရှိတော်မူသောအားဖြင့် သူတို့သည်တလုံး တဝတည်းဖြစ်၍ တလုံးတဝတည်း၌စုံလင်စေခြင်းငှါ၎င်းကိုယ်တော်သည်အကျွန်ုပ်ကိုစေ လွှတ်တော်မူကြောင်းနှင့်အကျွန်ုပ်ကိုချစ်တော်မူသကဲ့သို့ သူတို့ကိုလည်းချစ်တော်မူကြောင်း ကိုလောကီသားတို့သည်သိစေခြင်းငှါ၎င်းကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေ ကို အကျွန်ုပ်သည် သူတို့အားပေးပါပြီ။

ရှမ်းလင်းယုတ်ဂျာဇ်, ၁၇:၂၂-၂၃ လွင်းခင်း,ရှိုက်ခပ်တမ်းပီခမ်ကမ်လီဝ်ခမ် မှိုခမ် လိုဝ်ခင်း,ကမ်ဂွမ်းခးပီခမ်ကမ်လီဝ်ခမ်ခမ် ဂပ်ခးကပ်မုခမ်ဗုင်းသရေ,ကမ်လင်း ဂွမ်းပမ်တီးဂပ်ခးခမ် ပမ်တီးခပ်တီးခးယဝ်။ ဂပ်ခးတမ်းမီးယူ,ခင်းခပ်ခလး လင်းဂွမ်းဂေးတမ်းမီးယူ,ခင်းဂပ်ခးဂေး။ ခင်း,ရှိုက်တမ်းရှိုက်ခပ်လေးလုမ်,ပီခမ်ကမ် လီဝ်ခမ်သေယဝ် ရှိုက်လေးဂျေခ့်ဂျေလွင်းကမ်လင်းဂွမ်းပွံ,လွ်ဂပ်ခးမးဂီဂ်,တင်းလွင်း ကမ်လင်းဂွမ်းဂွမ်းခပ်မှိုခမ်လိုဝ်ခင်း,ကမ်လင်းဂွမ်းဂွမ်းဂပ်ခးခမ်ခးဂေး။

Discussion: Unity is Jesus' will

ဆွေးနွေးရန် = တလုံးတဝတည်းဖြစ်ခြင်း စည်းလုံးညီညွတ်ခြင်းသည် ယေရှုခရစ်တော်၏ အလိုတော်ဖြစ်သည်။

ကမ်တေလံးဂျပ်,လတ်း = တင်းကမ်ပီခမ်ကမ်လီဝ်ခမ် ကွမ်,လွမ်,ဗွမ်,ခမ်ခမ် ပီခမ်ကလုဝ်,တေး,လင်းယေ,သုခရိလုံဂေး။

Romans 12:16 Live in harmony with one another. Do not be proud, but be willing to associate with people of low position. Do not be conceited.

ရောမဩဝါဒစာ ၁၂:၁၆ အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိကြလော့။ ဂုဏ်စည်း စိမ်ကို ငဲ့ကွက်ခြင်းမရှိကြနှင့်။ နိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။

ရှမ်းမ ၁၂:၁၆ ဂေးခိုင်ခင်းလးဂေးခိုင်ယူ,ထုဂ်,ထုဂ်,မေးမေးဂမ်တု။ ယု,ပေမီးလွ် မု,ခေပီခမ်သင်တေး,ဂမ်။ ရှိုက်ဂေးရှိုက်သေးလုလ်ဂမ်တင်းခပ်လိုဝ်ခင်းကမ်တူဂ်း တီမ်,ခမ်ခင်းတု။ ယု,ပေမတ်းတူဝ်လင်းဂပ်,ခိုဂ်းခမ်,ခေး,သေပိုခင်း။

Discussion: Live in harmony

ဆွေးနွေးရန် = အချင်းချင်းစိတ်သဘောတညီတညွတ်တည်းရှိကြလော့။

ကဆင်တေလံးကုပ်,လၢတ်; = ဆင်,ကဆင်ဂဆင်ဂှ်;မီးလုံကဆင်လိဝ်ဂဆင်တၢ။

Romans 15:5-6 May the God who gives endurance and encouragement give you a spirit of unity among yourselves as you follow Christ Jesus, so that with one heart and mouth you may glorify the God and Father of our Lord Jesus Christ.

ရောမသြဝါဒစာ ၁၅:၅-၆ သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြှောက်၍ ချီးမွမ်းစေခြင်းငှါ ယေရှုခရစ်၏ ဤလိုတော်အတိုင်းအချင်းချင်းစိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။

ရှမ်းမ ၁၅:၅-၆ ဆင်,ရှိုင်သူတန်းမီးသဖေးကဆင်လိဝ်ဂဆင်၊ သူပေးကဆင်လိဝ်ဂဆင်ဧလ; ယွင်းယေး;ဗြေးပီခင်လင်းပေး;လင်းယေး,သုခရိလုံဆဆင့်လိုင်၊ ဂှ်;ဗြေးပီခင်လင်းလင်း; ကဆင်ပခင်တၢင်းကဆင်ယိုခင်ခါမ်, ကိတ်,တင်း တၢင်းကဆင်ပခင်ကီခင်ပခင်ရှိုင်းခဆင့်၊ ကိတ်းလူပခင်သူဂှ်;သူဂှေ့ခိုင်;ဧလ ;ဂှေ့ခိုင်;ဆင်,ဂဆင်ဂဆင် လွမ်းဆင်,ကလူဝ်, လင်းယေး,သုခရိလုံ သေဧလ; မီးရှိုင်လုံကဆင်လိဝ်ဂဆင်သေဂမ်းလူလ်;။

Ephesians 4:1-6 As a prisoner for the Lord, then, I urge you to live a life worthy of the calling you have received. Be completely humble and gentle; be patient, bearing with one another in love. Make every effort to keep the unity of the Spirit through the bond of peace. There is one body and one Spirit - just as you were called to one hope when you were called- one Lord, one faith, one baptism; one God and Father of all, who is over all and through all and in all.

ဖေက်သြဝါဒစာ ၄:၁-၆ ခေါ်တော်မူခြင်းကျေးဇူးတော်ကိုသင်တို့သည် ခံရသည်နှင့်အထိုက် အလျောက်ကျင့်ဆောင်မည်အကြောင်းသခင်ဘုရားအတွက်ကြောင့်အကျဉ်းခံရသောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသဖြင့်၊မေတ္တာစိတ်နှင့်တယောက်ကိုတယောက်သည်းခံခြင်းရှိကြ၍၊ အသင့်အတင့်ပေါင်းဘော်ခြင်းအဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘော မခြားမနားတလုံးတဝတည်းဖြစ်အံ့သောငှါကြိုးစားအားထုတ်ကြလော့။သင်တို့ကိုခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သောမြော်လင့်ခြင်းတပါးထဲသို့ခေါ်သွင်းတော်မူသည်နှင့်အညီကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ်တည်းရှိ၏။ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံ တပါး၊ ခပ်သိမ်းသောငါတို့၏အဘဖြစ်သောဘုရားသခင်တဆူတည်းရှိတော်မူ၏။ထိုဘုရားသခင်သည်ခပ်သိမ်းသောငါတို့၏အပေါ်မှာရှိတော်မူ၏။ခပ်သိမ်းသောငါတို့ကိုနှံ့ပြားစေတော်မူ၏။ ခပ်သိမ်းသောငါတို့၏ အထံ၌လည်း ရှိတော်မူ၏။

ကေးဗီတ်; ၄:၁-၆ ဂပ်၊ ကဆင်လံး;ခါမ်,တူဂ်းဂီခင်းခွပ်;ပိုင်;လင်းဗြေးဆံ့ တိုဂ်းယူင်းလူင်းကပ်သူ ဂှ်;သူလံး;ဂမ်လံး;ဂျာင့်ကဆင်သၢင်,ထုဂ်,လီငါမ်း လွမ်းဆင်,ကဆင်သူလံး; ခါမ်,ကပ် ရှေးလူးတၢင်းကဆင်မခင်းလင်းရှိုင်ကပ်ဆဆင့်ဂော့;။ ကွဆင်ဂဆင်တီမ်ဝံ့တင်း

တၢင်းကၢၤခၢၣ်ဂၢၢ်လၢၣ်ဃျးတီၢ်မိၤ, ခၢၣ်းဂၢၢ်လၢၣ်ဂၢၢ်ပိုင်ၤ။ တၢင်းကၢၤခၢၣ်ခိၣ်သိၣ်မိၤ,ဂၢၢ်ခၢၣ်းကွၢၤခၢၣ်,၊ တၢင်းကၢၤခၢၣ်လၢၣ်ယိုၣ်ခၢၣ်းလၢၣ်ယၢၢ်လၢၣ်ခၢၣ်သေယၣ်ဝံၤ မိၤတၢင်းကၢၤခၢၣ်ဂၢၢ်ခိုင်ၣ်;ဧလးဂၢၢ်ခိုင်ၣ်; ပၤတၢင်းလၢၣ်မိၤတၢ်;တၢ်,ယိုၣ်ခၢၣ်ခၢၣ်,ဂၢၢ်ခၢၣ်သေယၣ်; ဂၢၢ်ဂၢၢ်ခၢၣ်းခၢၣ်းလၢၣ်ဂၢၢ်တၢင်းကၢၤခၢၣ်မတ်ၣ်ဂိုၣ်းမတ်ၣ်ဂၢၢ်မိၤ; ကၢၤခၢၣ်သၢၣ်,ထုၣ်,ခၢၣ်သေယၣ်ဝံၤ ဂၢၢ်တၢင်းဂၢၢ်တၢင်းသေ; ဃွၣ်မိၤခၢၣ်ခၢၣ်းဝိၣ်လၢၣ်,လၢၣ်;ခၢၣ်တၢ်။ ဂၢၢ်ခၢၣ်,ကၢၤ သူၣ်လၢၣ်;ခၢၣ်,တၢင်းကၢၤခၢၣ်ဂၢၢ်သၢၣ်သ့, ဂၢၢ်ခၢၣ်တၢင်းမုၢ်;ထၢၢ်;မွၢ်;ထၢၢ်;ပိုင်ခိုင်ၣ်;ဂၢၢ်လၢၣ်;ခၢၣ်။ မိၤတူၢ်ကၢၤခၢၣ်လိၣ် မိၤဝိၣ်လၢၣ်,လၢၣ်; ပၤလိၣ် မိၤလၢၣ်;ပၤလိၣ် မိၤတၢင်းယုၣ်,မၢၢ်;ပၤလိၣ် မိၤပဝံၤတိုၣ်လၢၣ်,ပၤလိၣ် မိၤတြးပိၣ်လၢၣ်;ကၢၤပိၣ်ပေးတၢင်းသီၣ်;တၢင်းလူၣ်ပၤလိၣ် ကၢၤခၢၣ်မိၤဂၢၢ်ခိုင်ၣ်ဂၢၢ်ခၢၣ်း တၢင်းသီၣ်;တၢင်းလူၣ်။ မိၤလွတ်,တူၢ်ယုၣ်,ဂၢၢ်တၢ်;ဂၢၢ်တၢင်းသီၣ်;တၢင်းလူၣ်။ ဂၢၢ်ခၢၣ်;ဂၢၢ် တၢင်းသီၣ်;တၢင်းလူၣ်ခၢၣ်ကေး။

Discussion: God gives spirit of unity

ဆွေးနွေးရန် = တယောက်ကိုတယောက်သည်းခံ၍၊ အသင့်အတင့်ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်အချင်းချင်းစိတ်သဘောမခြားမနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။

ကၢၤခၢၣ်တေလံး;ဂၢၢ်,လၢၣ်တၢ်; = ခၢၣ်းလၢၣ်ဧလး;ယိုၣ်ခၢၣ်ခၢၣ်,ဂၢၢ်။ ယုၣ်,ထုၣ်,ထုၣ်,မေၤမေၤ ဂၢၢ်။လၢၣ်;ခိုင်ၣ်;ဧလး;လၢၣ်;ခိုင်ၣ်;ယုၣ်,ပေမိၤလၢၣ်ကၢၤခၢၣ်ပိၣ်;ပိုင်;ဂၢၢ်ဧလး;ဂၢၢ်;လံး;ပိၣ်ကၢၤခၢၣ် လိၣ်ဂၢၢ်တၢ်။

Ephesians 4:11-13 It was He who gave some to be apostles, some to be prophets, some to be evangelists, and some to be pastors and teachers, to prepare God’s people for works of service, so that the body of Christ may be built up until we all reach unity in the faith and in the knowledge of the Son of God and become mature, attaining to the whole measure of the fullness of Christ.

ဖေက်သြဝါဒစာ ၄:၁၁-၁၃ ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍၊ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊သန့်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငှါထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊အချို့တို့ကိုပရောဖက်အရာ၌၎င်း၊အချို့တို့ကိုသာသနာပြုအရာ၌ ၎င်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့၎င်း၊တညီတညွတ်တည်း ရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသောကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြ သည် တိုင်အောင် ဖြစ်သတည်း။

ကေးဃီတ်; ၄:၁၀-၁၃ ဂၢၢ်ကၢၤခၢၣ်လူၣ်;မၤ;ခၢၣ် ပိၣ်တၢင်း,ဂၢၢ်တၢင်း,ဂၢၢ်ခၢၣ်းကၢၤ,လၢၣ်;။ ပိၣ်တၢင်းဂၢၢ်ခၢၣ်ခိုင်ၣ်;ဧလး; ပူၣ်ပံၤလိၣ်;လွမ်ဂၢၢ်ဂၢၢ်ဂၢၢ်မိၤတၢင်းသီၣ်;တၢင်းလူၣ်သေ ယၣ် ဂၢၢ်;လံး;တီၢ်မိၤခၢၣ်,ခၢၣ်;တၢင်းသီၣ်;တၢင်းလူၣ်ခၢၣ်ကေး။ မခၢၣ်းလၢၣ်; ပိၣ်လၢၣ်;ကၢၤခၢၣ် ခၢၣ်းဝံၤ မၢၢ်;ဂၢၢ် ဂၢၢ်;လံး;ကၢၤ,တမၢၢ်,လၢၣ်; မၢၢ်;ဂၢၢ်ကၢၤ,ပရေးဃီတ်; မၢၢ်;ဂၢၢ် ကၢၤ,သြ,ပွၣ်သၢၣ်,သခၢၣ်, မၢၢ်;ဂၢၢ် ကၢၤ,သြ,ဂၢၢ်လၢၣ်;လၢၣ်; မၢၢ်;ဂၢၢ် သြ,ကၢၤ

သွခင်ရှုမ်းလိက်; ဂုဏ်းပဏ္ဍိတမင်း ဂုဏ်းလုံးမင်းဂုဏ်းဂုဏ်းဥပဇ္ဈိတမင်းတင်လံ ပုခင်း
လွင်းခင်,ဂိုဝ် တန်းစတ,ဂိုဝ်တင် လင်းခရိတ် ခေခင်ကျေး။ လွင်းတင်းလိုင်းခင်
တန်းပီခင်တော့,ထိုင်ဂိုဝ်; ဂုဏ်းဂုဏ်းမီးတင်းသီင်းတင်းလူင် ခိုတ်ထိုင်ဂုဏ်းတီးတင်းယုမ်,
မတ်; ဂိုဝ်,တင်း တင်းကခင်ဂိုဝ်လင်းလင်းလင်း; မိုခင်မိုခင်ခေခင်လေး; ထိုင်ပီခင်ဂုဏ်း
ယု,ဂုဏ်းခေ,ခင်းပမ,ခေ တင်းကခင် လင်းခရိတ် တိမ်ထုခင်းခေခင်ကျေး။

Discussion: Unity in faith

ဆွေးနွေးရန် = ယုံကြည်ခြင်း၌တညီတညွတ်တည်းဖြစ်ရန်။
ကခင်တေလံ;ဂုဝ်,လတ်; = ကွမ်,လွမ်ဗွမ်ခေခင်းတင်းယုမ်,မတ်;။

2 Corinthians 13:11 Finally, brothers, good-bye. Aim for perfection, listen to my appeal, be of one mind, live in peace. And the God of love and peace will be with you.

ကောရိန္တု သြဝါဒစာဒုတိယစောင် ၁၃:၁၁ ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌မင်္ဂလာရှိပါစေသော။စုံလင်ခြင်းသက်သာဝမ်းမြောက်ခြင်းရှိကြလော့။စိတ်တညီ တညွတ်တည်းဖြစ်၍အချင်းချင်းအသင့်အတင့်နေကြလော့။သို့ဖြစ်၍မေတ္တာကိုင်းအသင့် အတင့်နေခြင်းချမ်းသာကိုင်းပေးတော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူ လတံ့။

၂ ဂေးရီခင်,ထု ၁၃:၁၁ လိုခင်းလင်သုတ်း ပီးခွင့်ခင်ကိုင်း၊ ဂုဏ်းမင်,ဂလ,မီးတီးသူ သေခင်းလူလင်း။ မီးတင်းကခင်လေးလုမ်,တင်းကခင်သက်;သု,သိုင်းပျေ,တု။ မီးဂိုဝ် လိုကခင်လိပ်ခေခင်လေးယု,ထု,ထု,ခေတု။ ပေးဂိုဝ်ထိုင်ခင်,ခေလိုင်းဥပဇ္ဈိတမင်း လင်းကခင်ပခင်မိတ်;တု, ဂိုဝ်,တင်းဂတ်းယီခင်ချမ်းသာ, တင်းကခင်ယု,ထု,ထု, ခခင်ခေခင် တန်းမီးယု,လူလင်းခခင်တင်းသူကျေး။

Discussion: Be one mind

ဆွေးနွေးရန် = စိတ်တညီ တညွတ်တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။
ကခင်တေလံ;ဂုဝ်,လတ်; = ကွမ်,လွမ်ဗွမ်ခေခင်လေးယု,ထု,ထု,မေ့မေ့ခေခင်တု။

1 Corinthians 1:10-13 I appeal to you, brothers, in the name of our Lord Jesus Christ, that all of you agree with one another so that there may be no divisions among you and that you may be perfectly united in mind and thought. My brothers, some from Chloe’s household have informed me that there are quarrels among you. What I mean is this: One of you says, “I follow Paul”; another, “I follow Apollos”; another, “I follow Cephas”; still another, “I follow Christ.” Is Christ divided? Was Paul crucified for you? Were you baptized into the name of Paul?

ကောရိန္တု သြဝါဒစာပဌမစောင် ၁:၁၀-၁၃ ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကား တညီအညွတ်တည်းဖြစ်၍အချင်းချင်းမကွဲပြားဘဲစိတ်သဘောတသံတသမတ်တည်းရှိသည်

နှင့်စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။ အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလော့အိမ်သားအချို့တို့သည် ပြောကြ၏။ သင်တို့က၊ ငါသည်ပေါလု တပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကောဖတပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့်ဖြစ်၏ဟု အသီးသီးပြောကြသောကြောင့် ငါဆိုရ၏။ ခရစ်တော်သည် ကွဲပြားသလော။ ပေါလု သည်သင်တို့အတွက်လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံ ကိုခံကြပြီလော။

၁ ဂျော့ရှီခင်, ထု ၁၁၀-၁၃ ပီးခွင့်ခပ်ဂိုလ်း၊ ခင်, ဂြိုဝ်သူတင်းသိုင်း; တန်းလတ်; ဂျမ်းကန်လိပ်ဂန်၊ ဂျေ့ခိုင်; ဧလ; ဂျေ့ခိုင်; ကမ်, ဖတ်, ကမ်, ဧဖဂန်၊ မီးလုံသဖျေးလီ၊ ဖွဲ့ပီခင်ကန်လိပ်ဂန်၊ မီးတင်းဂုန်ကန်လိပ်ဂန် လိုင်ဂပ်ကိုင်ခေ, မုလိုင်; သိုင်လင်းဂုင်းလင်းယေ, သုခရိလုံဧလ; တိုင်းယုင်းတွင်းပာခင်, သူဂျေ့။ ပီးခွင့်ခပ်ဂိုလ်း၊ သူဂျေ့ခိုင်; ဧလ; ဂျေ့ခိုင်; ယင်းကမ်, ထုဂ်, ကမ်, မေဂုန်ဧလ; မီးတင်းကန်ဖိတ်ဂန်ယု, ဝုခင်ဂုန်းဂျိုခင်းဂုန်းယေ; ခလေ, ကေ, ဂမ်းဖွင့်; မွှ်, လတ်; တီးဂပ်ဂျေ့။ ကန်ဂပ်ခွ်; လတ်; ခွ်; ဝု; တီးသူလမ်း ခွ်; သူခေခေ ဂျေ့ခိုင်; လတ်; ဝု; ဂပ်ပီခင်တဧပပေးလု ကျေ။ ဂျေ့ခိုင်; သမ့်ဝု; ဂပ်ပီခင်တဧပ ကျ, ပေးလုကျေ။ ဂျေ့ခိုင်; သမ့်ဝု; ဂပ်ပီခင်တဧပ ဂေ, ဖ ကျေ။ ဂျေ့ခိုင်; သမ့်ဝု; ဂပ်ပီခင်တဧပ လင်းခရိလုံကျေ; ဝု; ခေကျေ။ လင်းခရိလုံ ခေခေမီးတင်းကန်ဖတ်, ဧဖဂန်ဂြိုဝ်။ ပေးလုခမ်, တင်းကန်တွဂ်, ဝုဂျေ့ခိုင်သပ်လင်းဝု; မိုင်းပုခင်းသူဂြိုဝ်။ သူခမ်, ပုပ်တီလမ်, ခွ်; ခေ, မုလိုင်; သိုင် ပေးလု ဂြိုဝ်။

Discussion: No division

ဆွေးနွေးရန် = အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတသံတသမတ်တည်းရှိကြလော့။ ကန်တေလံ; ဂုဂ်, လတ်; = ဂျေ့ခိုင်; ဧလ; ဂျေ့ခိုင်; ကမ်, ဖတ်, ကမ်, ဧဖဂန်ဧလ; မီးလုံသဖျေးလီ, ဖွဲ့ပီခင်ကန်လိပ်ဂန်တု။

Luke 11:17 Jesus knew their thoughts and said to them: “Any kingdom divided against itself will be ruined, and a house divided against itself will fall.”

ရှင်လုကာခရစ်ဝင် ၁၁:၁၇ ထိုသူတို့၏စိတ်ကို သိတော်မူသည်ဖြစ်၍၊ တိုင်းနိုင်ငံမည်သည် ကား၊ မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် ပျက်စီးခြင်း သို့ရောက်လိမ့်မည်။ အိမ်မည်သည်ကား၊ မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် လဲလိမ့်မည်။

ဂျမ်းလင်းလုဂျ, ၁၁:၁၇ မခင်းလင်းဂူလီင်း; တင်းဂျမ်, တင်းပွင်ခပ်ခေခေဧလ; လတ်; ဝု; - မိုင်းလုံသေကမ်, ဝု; ပေးဖတ်, ဧဖတီဂ်, ယံ; ယု, လိုင်ဝါခင်း; မိုင်းလူလိပ်ကျေ။ ဂျိုခင်းလုံသေကမ်, ဝု; ပေးဖတ်, ဧဖတီဂ်, ယံ; ယု, လိုင်တန်းလူမ့်ပင်းကျေ။

Discussion: Division causes downfall

ဆွေးနွေးရန် = မသင့်မတင့်ကွဲပြားလျှင် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။

ကဆံတေလံးကုပ်,လၢတ်း = ပေးကမ်,ထုဂ်,မေၤဂဆံ ဖၢတ်,ခဖဂဆံ
တီဂ်,ယံးဂဆံယု,ထိုင် တဂ်းလူလီဝ်ကေး။

Colossians 3:12-14 Therefore, as God’s chosen people, holy and dearly loved, clothe yourselves with compassion, kindness, humility, gentleness and patience. Bear with each other and forgive whatever grievances you may have against one another. Forgive as the Lord forgave you. And over all these virtues put on love, which binds them all together in perfect unity.

ကောလောသဲသြဝါဒစာ ၃:၁၂-၁၄ ထိုကြောင့်သင်တို့သည်ဘုရားသခင်ရွေးကောက်သော သူ၊သန့်ရှင်းသောသူချစ်အပ်သောသူကဲ့သို့၊သနားစုံမက်ခြင်း၊ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။ တယောက်၌တယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည်သင် တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်း ဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။

ကျေးဇူးလေးစားသော ၃:၁၂-၁၄ ပိုဝ်းဆံခလး၊ လိုဝ်းဆင်,ကဆံပီဆံဂေးကဆံဗြေးပီဆံလဝ် လိုဂ်းဂီဝ်းကဝ်ဆဆံ ဂ်းလံးပီဆံဂေးကဆံမူတ်းလၢင်,၊ဂေးကဆံထုဂ်,လီဂ်ဂ်လီပီဝ်းဆဆံ၊ သူကွဆံဂဆံ ကဝ်တင်းတၢင်းကဆံလၢင်ဂ်းဂ်းဂီဝ်းလူ၊ တၢင်းကဆံဂီဝ်းဂေးလူး၊ တၢင်းကဆံချးတီမ်,၊ တၢင်းကဆံဆိမ်သိမ်,ဂူဆံးကွဆံ,၊ တၢင်းကဆံလုံယံ,လုံယၢင်း လိုဝ်းဆဆံ ဆင်;မံးတၢ။ ပေးဂေးဆိုင်;မီးတီးတၢင်,ကပျီတ်;တီးဂေးဆိုင်;ထိုင်၊ ဆင်,ဂဆံဂဆံယိုဆံခါမ်,ဂဆံသေခလးဂီဝ်းလူပွဲ,လွတ်;ကပျီတ်;တီးဂဆံတၢ။ လိုဝ်းဆင်,ကဆံ လဝ်;ခရီလုံ ကီဝ်းလူပွဲ,လွတ်;ကပျီတ်;သူဆဆံ သူဂေး၊ ဂီဝ်းလိုဝ်း ဆင်,ဆဆံတၢ။ ကဝ်တၢင်းဂ်းဂီဝ်းတၢ, ကဆံဝး၊ တၢင်းကဆံမတ်ခွတ်,ဖွတ်,ခီဆံး ကဆံလေးကဆံလုမ်,ဆဆံ ထၢပ်;ထီင်းခလးဆိုင်;မံးတၢ။

Discussion: Love binds together

ဆွေးနွေးရန် = ချစ်ခြင်းမေတ္တာအားဖြင့် သင့်မြတ်ခြင်းရှိကြလော့။
ကဆံတေလံးကုပ်,လၢတ်း = ကဝ်တင်းတၢင်းဂ်းဂီဝ်းတၢ,သေခလး၊
ယု,ထုဂ်,ထုဂ်,မေၤမေၤဂဆံတၢ။